

头: လက်ဖက်ရည်ဆိုင်စွဲနှင့်လက်ဖက်ရည်သောက်ရာတွင်ရေဒေးမြှုမြှုကို ~ အဖြစ်ပေးသည့်။ 在茶馆喝奶茶, 可以免费再喝些清茶。 / ဖို့ရင်းကိုပြောပါ။ ~ တွေ့ပြောမနေနဲ့။ 少说废话, 你就直接讲什么意思吧!

အပိုဆောင် ကာ <a-po hsaun> 多带些备用  
အပိုဆောင်း ကာ <a-po hsaun> 外加, 额外: ခေါ်ချေ ~ ချေတယ်။ 额外补贴二十元。

အပိုတန်း နာ <a-po tan bo> 剩余价值  
အပိုနေ့ နာ <a-po nei> 持戒日的后一天  
အပိုပွဲဗျား နာ <a-po pyit si> ①配件, 零件, 备用品 ②【化】副产品  
အပိုလက်ကျော် နာ <a-po let kyan> 顺差, 出超  
အပိုသံပွဲဗျား နာ <a-po dhon> pyit si> 非必需品  
အပိုအကဲ နာ <a-po a-ke> 超过, 过头  
အပိုအကြွော် နာ <a-po a-kyo> 绰绰有余的数量; 绰有余裕的东西: ~ ဆောင်ထားရမယ်။ 一定要多带些去。/ ~ ပြောထားမှတန်ကာကျော်။ 说的时候要打宽一些才合适。

အပိုအဆာ နာ <a-po a-hsa> 多余的东西  
အပိုအဆောင်း နာ <a-po a-hsaun> 外加的, 额外的  
အပိုအမို နာ <a-po a-mo> 多余的东西, 富余  
အပိုအမြတ်တော်ခွဲ့ နာ <a-po a-myat taw gun> 附加所得税  
အပိုအလိမ္မား I ကာ <a-po a-lo m-shi> 不多不少, 恰到好处: ~ ကုက်တိပါ။ 恰到好处。 II ကာ <a-po a-lo m-shi> 恰到好处, 恰如其份: ~ ပြော၏။ 话说得恰到好处。

အပိုအလုပ် နာ <a-po a-lout> ①多余的事 ②份外的工作  
အပိုအလွန် နာ <a-po a-lun> 超出, 过头  
အပိုအလွယ် နာ <a-po a-hsan> 多余, 剩余, 富余; 余额, 超额量  
အပိုအသာ နာ <a-po a-tha> 超额量  
အပိုအိုး နာ <a-po> ①(加固扁担、木板用的)竹片, 木板 ②背(东西) ③求爱, 求婚  
အပိုကျိုး ကာ <a-po: kyo> 有规矩, 老实: ဒီကလေးဟာသို့ ~ တာ့။ 这孩子真规矩。

အပိုသော ကာ <a-po: thei> 有规矩, 老实: ဒီမြဲအလုပ်မှာလည်းလည်းမှတ်မှတ်စွာ ~ သည်။ (他)干家务活很有规矩。

အပိုသတ် ကာ <a-po: that> 装正经; 脸色一变(变得正经严肃)

အပိုအပန်း နာ <a-po: a-pan> 求爱, 求婚, 追求(异性)  
အပုံး နာ <a-pan> 帮助, 支援  
အပုံး ကာ <a-pan' hmi> = အပ္မာ  
အပုံးအဆောက် နာ <a-pan' a-htaut> 接济, 补助  
အပုံး I နာ <a-pon> 成堆的东西 II ကာ <a-pon> 很,

非常; 很多, 极多: ခရီးက ~ လျမ်းသေးတယ်ဘူး။ 路程还很远呢!

အပုံးကို: I နာ <a-pon gyi> 一大堆, 很多: ကျွန်တော်ထိုစာ ကြပ်တိုက်မှာဝဏ္ဏစာအောင်တွေ ~ ပဲ။ 我们的图书馆有很多小说。 II ကာ <a-pon gyi> 非常, 很: ~ နာသည်။ 很痛。

အပုံးအယ် ကာ <a-pon a-yin> (古)极多  
အပေါက် နာ <a-paut> ①洞; 裂口, 裂缝; 口儿 ②门路, 途径: ~ ကောင်းမြှင့်ဘုပ်သိတဲ့အကောင် 光知道投机的人 ③(俚)(非常令人不满的)口气, 态度: ဒီအခေါင်းမာရေးမှ ~ သိပ်ဆိုတာဘူး။ 这女售货员态度太坏了。 ④投掷: ဓားနဲ့ ~ ကောင်းတဲ့လူ 投飞刀很准的人 ⑤(植物)生长: ဒီအပင်က ~ ပြန်သည်။ 这棵树长得快。

အပေါက်ကျုံး ကာ <a-paut kyun> 陷进窟窿

အပေါက်ဆိုး I ကာ <a-paut hso> 言谈粗鲁, 态度恶劣 II နာ <a-paut hso> 粗鲁的话: ခေါ်တော်လောက်တော် ~ ကိုမသုံးအပ်ပေ။ 不该讲些生硬粗鲁的话。

အပေါက်ဆိုးမှတ် ကာ <a-paut hso: hmout> 没好气地说, 恶语伤人: ငါသောကူးယူအေမောင်က ~ လိုက်နဲ့ 你貌没好气地说: “我爱怎么样就怎么样!”

အပေါက်တည်း ကာ <a-paut te> 对劲, 如意, 顺利: ကနောက်မြန်မာစုံမှုနဲ့မထိဘူး၊ ဘာလုပ်လုပ်အပေါက်မထည့်ဘူး။ 今天不知怎的, 干什么也不顺利。/ ~ အောင်မပြောဘူး။ 尽说些不如意的话。

အပေါက်ရွှေ့ ကာ <a-paut sha> 找借口, 找机会, 找碴儿  
အပေါက်ဝံး နာ <a-paut wa> 进出口, 洞口

အပေါက်အကြွော် နာ <a-paut a-kyo> 空隙, 泄露: သတင်း ~ 泄漏消息

အပေါက်အစာစာ နာ <a-paut a-sa> ①机会, 途径, 门路: ဘယ်သူနှင့်စေားဝမြဲပြောရမည်နည်းဟဲ ~ ရှာဖွေက်ရှုံး။ 我正在考虑应该找谁谈。 ②(找)碴儿, (挑)毛病: သူတပါးကိုအနိုင်ကျင့်ရန် ~ ရှာနေသည်။ 正在找碴欺负人。

အပေါက်အစုံးများ ကာ <a-paut a-sa' mya> 搬弄是非, 口舌多, 话多: ဒီအမျိုးသမီးတကယ် ~ တာပဲ။ 这女人很爱搬弄是非。

အပေါက်အစင်း နာ <a-paut a-set> 点, 滴; 斑点, 污点  
အပေါက်အစင်းတည်း ကာ <a-paut a-sat te> 顺利, 顺当: ကင်းအလုပ်လုပ်ရတာအပေါက်အစင်းမထည့်ဘူး။ 今天工作起来不顺当。

အပေါက်အဆက် နာ <a-paut a-hset> 长相, 体形  
အပေါက်အပြုံး နာ <a-paut a-pye> 伤口, 破口, 裂口  
အပေါက်အရောက် နာ <a-paut a-yaut> 到: နယ်ကို ~ များတယ်။ 到地方去的次数很多。

အပေါက်အလုံး နာ <a-paut a-lan> 途径, 机会